

နယူးယောက်ပြည်နယ် အသင်းအဖွဲ့ဆိုင်ရာ အချက်အလက်များ

နယူးယောက်ရှိ ရွှေ့ပြောင်းနေထိုင်သူများအတွက်
အရင်းအမြစ် လမ်းညွှန်ချက်တစ်ခု
2022 ခုနှစ်၊ စက်တင်ဘာ/အောက်တိုဘာ



နယူးယောက် လူဝင်မှုကြီးကြပ်ရေးအဖွဲ့အနေဖြင့် အသင်းအဖွဲ့ဝင်များ၊
 ကျွန်ုပ်တို့၏ ပါတနာများနှင့် ၎င်းတို့နှင့်အတူ လုပ်ကိုင်ဆောင်ရွက်နေသည့်
 မိတ်ဖက်များအတွက် အရင်းအမြစ်ပေးအပ်နိုင်ရန် အလို့ငှာ ယခု
 အချက်အလက်ကို စီစဉ်ဆောင်ရွက်ပေးခြင်း ဖြစ်သည်။
 ယခုအချက်အလက်ကို ဥပဒေနှင့်မူဝါဒ အပြောင်းအလဲများအပေါ်မူတည်ပြီး
 ပုံမှန် အပ်ဒိတ်ပ် ပြုလုပ်ထားပါသည်။

အချက်အလက် နောက်ဆုံးအပ်ဒိတ်ပ်ပြုလုပ်ခဲ့သည့် နေ့ရက် - 10.12.2022

မာတိကာ

• ကျန်းမာရေး	3
• လူဝင်မှုကြီးကြပ်ရေး	4
• ပညာရေး	7
• ဒီမိုကရေစီ	9
• စီးပွားရေး	10
• သင့်အခွင့်အရေးများကို သိပါ	11
• အမုန်းပွားသော ပြစ်မှုများ	12
• NYS အရင်းအမြစ်များ	13

ကျန်းမာရေး



COVID-19 အပ်ဒိတ်များ

- ယခုအခါ နောက်ဆုံးရ (ယခင်ကာကွယ်ဆေးနှင့် ပေါင်းစပ်ထုတ်ထားသော) COVID-19 ထပ်ဆောင်းကာကွယ်ဆေးများကို ထိုးနှံနိုင်ပြီဖြစ်သည်။ ထပ်ဆောင်းကာကွယ်ဆေး အသစ်ကို “bivalent (ယခင်ကာကွယ်ဆေးနှင့် ပေါင်းစပ်ထုတ်ထားသော)” ဟု အမည်ပေးထားပါသည်။ အကြောင်းမှာ ၎င်းသည် လတ်တလော ပျံ့နှံ့နေသည့် Omicron (အိုမီခရွန်) ဗိုင်းရပ်စ်အပြင် မူရင်းဗိုင်းရပ်စ် မျိုးကွဲများကို အကာအကွယ်ပေးခြင်းကြောင့် ဖြစ်သည်။
 - အသက် 5 နှစ်နှင့်အထက် နယူးယောက် မြို့သူ/သားများအနေဖြင့် ၎င်းတို့၏ ယခင် ထပ်ဆောင်းကာကွယ်ဆေး သို့မဟုတ် ကနဦးကာကွယ်ဆေးစီးရီးများ ထိုးနှံပြီးနောက် အနည်းဆုံး နှစ်လအကြာအတွင်း bivalent ထပ်ဆောင်းကာကွယ်ဆေးများကို ထိုးနှံနိုင်သည်။
 - နောက်ထပ်အချက်အလက်များအတွက် ny.gov/booster တွင် ဝင်ရောက်လေ့လာပါ။
- 2022 ခုနှစ်၊ ဇွန်လ 18 ရက်နေ့မှစပြီး 6 လနှင့်အထက် မည်သူမဆို Moderna နှင့် Pfizer COVID-19 ကာကွယ်ဆေးများ ထိုးနှံနိုင်ပြီဖြစ်သည်။
 - ကလေးများအတွက် ကာကွယ်ဆေးနှင့်ပတ်သက်ပြီး နောက်ထပ်အချက်အလက်များနှင့် မေးမြန်းလေ့ရှိသော မေးခွန်းများအတွက် ny.gov/VaxforKids တွင် ဝင်ရောက်လေ့လာပါ။
- သင့်အနေဖြင့် COVID-19 ရှိကြောင်း စစ်ဆေးတွေ့ရှိရပါက ပြင်းထန်သည့်ရောဂါများကို ကြိုတင်ကူညီ ကာကွယ်ပေးသည့် ကုသမှုများ ရရှိနိုင်ပါသည်။
 - ဖျားနာလာပြီဆိုသည်နှင့် ဖြစ်နိုင်သမျှမြန်မြန် ကုသမှုခံယူပါက ပိုပြီးထိရောက်မှုရှိပါသည်။ ထို့ကြောင့် စစ်ဆေးမှုခံယူရန်နှင့် သင့်ကျန်းမာရေးစောင့်ရှောက်မှု ပေးအပ်သူနှင့်ဆွေးနွေးရန် အရေးကြီးပါသည်။
 - နောက်ထပ်အချက်အလက်များအတွက် ny.gov/covidtreatment တွင် ဝင်ရောက်လေ့လာပါ။

အိမ်တိုင်ရာရောက် အခမဲ့ COVID-19 စစ်ဆေးမှုများကို ရယူပါ

- သင့်တွင် ကျန်းမာရေးအစီအစဉ် (အလုပ်ရှင် သို့မဟုတ် လုပ်ငန်းခွင် သို့မဟုတ် Medicaid၊ Medicare သို့မဟုတ် CHIP ကဲ့သို့သော အများပြည်သူသုံး ကျန်းမာရေးအစီအစဉ် စသည်တို့မှ ရရှိသည့် ကျန်းမာရေးအာမခံ) တစ်ခုရှိပါက တစ်လလျှင် အခမဲ့ စမ်းသပ်ခွင့် 8 ကြိမ်ထိ ရရှိနိုင်သည်။
 - သင့်အနေဖြင့် သင်၏ ကျန်းမာရေးအစီအစဉ် ထားရှိရာ “ကွန်ရက်တွင်း” ဆေးဆိုင် သို့မဟုတ် စတိုးကို အသုံးပြုနိုင်ပြီး ထိုသို့အသုံးပြုရာတွင် ကုန်ကျစရိတ်အခမဲ့ သို့မဟုတ် တောင်းဆိုချက်ဖြင့် သင့်ကုန်ကျစရိတ်အား ပြန်လည်ထုတ်ယူခြင်း လုပ်နိုင်သည်။
 - ပိုမိုသိရှိရန်အတွက် cms.gov/how-to-get-your-at-home-OTC-COVID-19-test-for-free တွင် ဝင်ရောက်လေ့လာပါ။
- COVIDtests.gov မှ အော်ဒါမှာယူခြင်းကို စက်တင်ဘာလ 2 ရက်နေ့မှစပြီး ရပ်ဆိုင်းထားပါသည်။ အကြောင်းမှာ အဆိုပါအစီအစဉ်အတွက် နောက်ဆက်တွဲရန်ပုံငွေကို လွှတ်တော်က မပေးထားခြင်းကြောင့်ဖြစ်သည်။

ယနေ့ပဲ ကာကွယ်ဆေးထိုးနှံလိုက်ပါ

- COVID-19 ကာကွယ်ဆေးများကို နယူးယောက် ပြည်နယ်အနှံ့ ရရှိနိုင်ပါသည်။ အသက် 6 လနှင့်အထက် မည်သူမဆို ကာကွယ်ဆေးထိုးနှံနိုင်ပြီး သတ်မှတ်ချက်ပြည့်စုံပါက ထပ်ဆောင်းကာကွယ်ဆေးထိုးနှံနိုင်ပါသည်။ ny.gov/vaccine
- လူဝင်မှုကြီးကြပ်ရေး အဆင့်အတန်း သို့မဟုတ် အာမခံထားရှိမှုတို့နှင့် မသက်ဆိုင်ဘဲ COVID-19 ကာကွယ်ဆေးများကို အခမဲ့ ရယူနိုင်ပါသည်။
- နယူးယောက်ပြည်နယ်အတွင်း ဆေးဆိုင်များ၊ ကျန်းမာရေးဌာနများ၊ ဆေးခန်းများ၊ ခွင့်ပြုချက်ရ ကျန်းမာရေးစောင့်ရှောက်မှု စင်တာများနှင့် အခြားနေရာအများစုတွင် ကာကွယ်ဆေးများကို ကျယ်ကျယ်ပြန့်ပြန့် ရရှိနိုင်ပါသည်။
 - သင့်အနီးအနားက ချိန်းဆိုမှုများကို ရှာဖွေနိုင်ရန် အတွက် vaccines.gov တွင် ဝင်ရောက်လေ့လာပါ။ သင့် ZIP ကုဒ်ကို 438829 သို့ စာတိုပို့ပါ သို့မဟုတ် 1-800-232-0233 (TTY 888-720-7489) ကို ခေါ်ဆိုပါ။
 - ဒေသတွင်း ကျန်းမာရေးဌာနများသည် ကြိုတင်ချိတ်ဆက်ထားရန် မလိုအပ်သော ကာကွယ်ဆေးထိုးခြင်း ဆေးခန်းများ သို့မဟုတ် အိမ်တိုင်ရာရောက် ကာကွယ်ဆေးထိုးခြင်းများ ပြုလုပ်ပေးနေပါသည်။ သင့်ဒေသတွင်း ကျန်းမာရေးဌာန၏ အချက်အလက်များ ပိုမို သိရှိလိုပါက nysacho.org/directory တွင် ဝင်ရောက်ကြည့်ရှုပါ။

Monkeypox (မျောက်ကျောက်)

- အမေရိကန်ပြည်ထောင်စု၊ နယူးယောက်နှင့် ကမ္ဘာတစ်ဝှမ်းရှိ ကျန်းမာရေးတာဝန်ရှိသူများအနေဖြင့် နယူးယောက်ပြည်နယ်အပါအဝင် monkeypox ကူးစက်မှုအကြောင်း သတင်းပေးပို့လေ့မရှိသည့်ဧရိယာများရှိ monkeypox ဖြစ်စဉ်များကို စောင့်ကြည့်လျက်ရှိပါသည်။
- Monkeypox သည် ဖြစ်တောင့်ဖြစ်ခဲ၊ ဗိုင်းရပ်စ်ကူးစက်မှုတစ်ခုဖြစ်ပြီး ပြင်းထန်သည့်ဖျားနာမှု ဖြစ်လေ့မရှိပါ။ သို့သော်လည်း ၎င်းက နာကျင်သည့် ရောဂါလက္ခဏာများ၊ ဆေးရုံတက်ရခြင်း သို့မဟုတ် သေဆုံးခြင်းလည်း ဖြစ်သွားနိုင်ပါသည်။
- နယူးယောက်တွင် နေထိုင်သူများကို သတိပေးချက်များ ထုတ်ပြန်ပေးခြင်း မရှိသော်လည်း လူတိုင်း monkeypox အကြောင်းကို နားစွင့်နေသင့်ပါသည်။ ဆိုလိုသည်မှာ ရောဂါလက္ခဏာများ၊ ကူးစက်ပျံ့နှံ့ပုံနှင့် ထိတွေ့မှုရှိလာပါက မည်သည့်တို့ လုပ်ဆောင်ရမည်ကို နားလည်သိရှိထားဖို့ဖြစ်ပါသည်။
- နောက်ထပ်အချက်အလက်များနှင့် အပ်ဒိတ်များ အတွက် health.ny.gov/monkeypox တွင် ဝင်ရောက်လေ့လာပါ။
- NYC Health အနေဖြင့် nyc.gov/monkeypox တွင် ကြိုတင်ကာကွယ်ဆေး အရင်းအမြစ်များကို ဘာသာစကားမျိုးစုံဖြင့် ထားရှိပေးထားသည်။
- Monkeypox (မျောက်ကျောက်) ရောဂါနှင့် ထိတွေ့ထားသော သို့မဟုတ် ထိတွေ့နိုင်ခြေ ပိုများသော နယူးယောက်မြို့သူ/သားများအနေဖြင့် JYNNEOS ကာကွယ်ဆေးထိုးနှံခွင့် ရှိသည်။
 - ကာကွယ်ဆေးထိုးနှံထားခြင်းက သင့်အား monkeypox (မျောက်ကျောက်) ရောဂါ ကူးစက်ခံရနိုင်ခြေကိုလျှော့ချပေးပြီး ကူးစက်ခံရသည့် အခါတွင်လည်း ပြင်းထန်သည့်ရောဂါလက္ခဏာ ခံစားရခြင်းကို လျှော့ချပေးသည်။
 - ကာကွယ်ဆေးကို လူဝင်မှုကြီးကြပ်ရေးအဆင့်အတန်း သို့မဟုတ် အခြေချနေထိုင်မှုအခြေအနေတို့ကို ပဓာနမထားဘဲ အခမဲ့ထိုးနှံနိုင်သည်။

USCIS အနေဖြင့် Green Card သက်တမ်း မကုန်သေးသူများ၏ သက်တမ်းတိုးခြင်းကို 24 လ တိုးပေးခဲ့သည်

- 2022 ခုနှစ်၊ စက်တင်ဘာလ 26 ရက်နေ့မှစပြီး USCIS သည် သက်တမ်းကုန်ဆုံးနေသော သို့မဟုတ် သက်တမ်းကုန်ဆုံးပြီးဖြစ်သော Green Card အား သက်တမ်းတိုးရန် ပုံစံ I-90 တင်သွင်းလာသည့် ဥပဒေနှင့်အညီနေထိုင်သူများအတွက် တရားဝင် အမြဲတမ်း နေထိုင်ခွင့်ကတ် (Green Cards) ကို 24 လအထိ အလိုအလျောက် တိုးချပေးသွားမည်ဖြစ်သည်။
- USCIS အနေဖြင့် ပုံစံ I-90 လက်ခံရရှိကြောင်း အသိပေးချက်များ (ယခင်က 12 လ တိုးချကာလအဖြစ် ပေးထားသော) အတွက် ဘာသာစကားကို အပ်ဒိတ်ပြုလုပ်ခဲ့ပြီး ပုံစံ I-90 ဆိုင်းငံ့ထားသူ တိုင်းအတွက် ပြန်လည်ပြင်ဆင်ထားသည့် လက်ခံရရှိကြောင်း အသိပေးချက်များကို စတင်ပရင့်ထုတ်ပေးခဲ့သည်။
- အဆိုပါ လက်ခံရရှိကြောင်းအသိပေးချက်များအား အလုပ်ရှင်များ နှင့် နိုင်ငံတကာခရီးသွားခြင်းအတွက် ကဲ့သို့သော ဆက်လက် လုပ်ဆောင်မည့် အခြေအနေများ၏ သက်သေအဖြစ် သက်တမ်း ကုန်ဆုံးသော Green Card တစ်ခုနှင့် အတူရနိုင်သည်။



ဒုက္ခသည် လက်ခံရေး ကန့်သတ်ချက်ကို ထိန်းသိမ်းထားခြင်း

- Biden စီမံအုပ်ချုပ်ရေးအနေဖြင့် 2022 ခုနှစ်၊ စက်တင်ဘာလ 27 ရက်နေ့တွင် 2023 ဘဏ္ဍာနှစ် အတွက် ဒုက္ခသည်လက်ခံရေး ကန့်သတ်ချက်ကို 125,000 သတ်မှတ်သွားမည်ဟု ကြေညာခဲ့သည်။
- နိုင်ငံရပ်ခြား ဒုက္ခသည်လုပ်ငန်းဆောင်ရွက်မှု ဖြတ်တောက်ရေးများ နှင့် အမေရိကန်ပြည်ထောင်စု ပြန်လည်နေရာချထားရေး အရင်းအမြစ်များကြောင့် အဆိုပါ ကန့်သတ်ဦးရေထိ ရှိနိုင်မည် မဟုတ်ပါ။ 2022 ဘဏ္ဍာနှစ်တွင် အမေရိကန်ပြည်ထောင်စု အနေဖြင့် ဒုက္ခသည် 25,465 ဦးကိုသာ လက်ခံခဲ့သည်။

မကြာသေးမီက ရောက်လာသူများအတွက် အချက်အလက်- ICE နှင့် ISAP check-ins နှင့် change-of-address ပုံစံစာရွက်များ

- အမေရိကန်ပြည်ထောင်စုအစိုးရအတွင်း လူဝင်မှုကြီးကြပ်ရေး အေဂျင်စီ များစွာရှိပါသည်။ လူဝင်မှုကြီးကြပ်ရေးနှင့် အခွန်စည်းကြပ်ရေး (ICE) အေဂျင်စီသည် လူဝင်မှုကြီးကြပ်ရေးဥပဒေများကို စည်းကြပ်သည့်အေဂျင်စီဖြစ်ပြီး Intensive Supervision Appearance Program (ISAP) သည် အချို့သော ရွှေ့ပြောင်းနေထိုင်သူများအား စောင့်ကြည့်သွားမည့် ICE ၏ အစီအစဉ် အမည်ဖြစ်သည်။
- အချို့ရွှေ့ပြောင်းနေထိုင်သူများအနေဖြင့် ၎င်းတို့ကိစ္စ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ICE သို့မဟုတ် ISAP တို့နှင့် ပုံမှန်စစ်ဆေးမှု လိုအပ်သည်။ သင်သည် အမေရိကန်ပြည်ထောင်စုသို့ နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသူဖြစ်ပြီး နိုင်ငံထဲသို့ဝင်ရောက်ပြီး အချိန်ခဏကြာ ထိန်းသိမ်းထားခံရသူဖြစ်ပါက သင်က ICE သို့မဟုတ် ISAP check-ins ရှိရမည်။
- Check-in လုပ်ငန်းစဉ်အတွက် နောက်ထပ်အချက်အလက်များကို သိရဖို့ အောက်ပါတို့ကို ကြည့်ပါ-
 - help.asylumadvocacy.org/faqs-ice-isap (အင်္ဂလိပ်ဘာသာ)
 - apoyodeasilo.org/preguntas-frecuentes-ice-isap (စပိန်ဘာသာ)
- သင်က လူဝင်မှုကြီးကြပ်ရေးတရားရုံးတွင် အမှုရင်ဆိုင်နေရသူဖြစ်ပါက သင်၏ လတ်တလော နေရပ်လိပ်စာကို ICE နှင့် တရားရုံးတွင် ထားရှိရမည်။
 - လူဝင်မှုကြီးကြပ်ရေးတရားရုံးတွင် သင့်နေရပ်လိပ်စာကို ပြောင်းလဲလိုပါက Form EOIR-33/IC ကို တင်သွင်းရမည် ဖြစ်ပြီး ၎င်းကို ဒေသတွင်း လူဝင်မှု ကြီးကြပ်ရေးတရားရုံးတွင် ဖြစ်စေ သို့မဟုတ် justice.gov/eoir/formslist.htm မှဖြစ်စေ ရယူနိုင်ပါသည်။ အဆိုပါပုံစံတင်သွင်းခြင်းကို နေရပ်လိပ်စာအသစ်သို့ မပြောင်းရွှေ့မီ 5 ရက်အတွင်း တင်သွင်းရမည်။
 - နောက်ထပ်အချက်အလက်များအတွက် ကြည့်ရန်-
 - ice.gov/doclib/detention/checkin/changeAddress-en.pdf (အင်္ဂလိပ်ဘာသာ)
 - ice.gov/doclib/detention/checkin/changeAddress-es.pdf (စပိန်ဘာသာ)
- သင်က အမေရိကန်ပြည်ထောင်စု နိုင်ငံသားစိစစ်ရေးကဒ်နှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ဆောင်မှုများ (USCIS) တို့နှင့်ပတ်သက်ပြီး ကိစ္စတစ်စုံတစ်ရာရှိနေပါက အပြန်အလှန် အကြောင်းကြားစာနှင့် အကျိုးခံစားခွင့်များကို အချိန်မှန်လက်ခံရရှိသည်မှာ သေချာစေရန်နှင့် သင့်အရေးကိစ္စအတွက် ကြန့်ကြာမှုများကို ရှောင်ရှားနိုင်သည်မှာ သေချာစေရန်အလို့ငှာ သင်၏လတ်တလော နေရပ်လိပ်စာကို USCIS တွင် ထားရှိရမည်။ နောက်ထပ်အချက်အလက်အတွက် uscis.gov/addresschange တွင် ဝင်ရောက်လေ့လာပါ။

ကလေးငယ်ဘဝတွင် ရောက်ရှိလာခြင်းအတွက် ရွှေ့ဆိုင်းထားသော ဆောင်ရွက်ချက် (DACA)

- 2022 ခုနှစ်၊ အောက်တိုဘာလ 5 ရက်နေ့တွင် Louisiana ရှိ ဖက်ဒရယ်အယူခံတရားရုံးတစ်ခုက DACA သည် လက်ရှိအကောင်အထည်ဖော်နေသည့် တရားဝင်အစီအစဉ်တစ်ခုမဟုတ်ကြောင်း ဆုံးဖြတ်ခဲ့သည်။ အယူခံတရားရုံးသည် အဆိုပါ ကိစ္စရပ်အား 2022 ခုနှစ်၊ အောက်တိုဘာလ 31 ရက်နေ့တွင် စတင်အသက်ဝင်မည့် Biden စီမံအုပ်ချုပ်ရေး၏ 2022 DACA စည်းမျဉ်းအသစ် ထည့်သွင်းစဉ်းစားရေးအတွက် Texas ခရိုင်တရားရုံးသို့ ပြန်လည်ပေးပို့ခဲ့သည်။
- ကြားနာမှုဆောင်ရွက်ခြင်းက ဆက်လက်ဆောင်ရွက်နေမည်ဖြစ်ပြီး အစီအစဉ်အတွက် အခြားသော ထပ်ဆောင်းကုန်ကျမှုမျိုး ဖြစ်လာကောင်း ဖြစ်လာနိုင်ပါသည်။
- လတ်တလောတွင် DHS အနေဖြင့် DACA သက်တမ်းတိုးတောင်းဆိုချက်များ (အလုပ်လုပ်ခွင့်နှင့် ခံဝန်ဖြင့် ကြိုတင်လွှတ်ပေးခြင်းအတွက် တောင်းဆိုချက်များ အပါအဝင်) ကို လက်ခံကာ ဆောင်ရွက်ပေးနေပါသည်။ DHS အနေဖြင့် လက်ခံသွားမည်ဖြစ်သော်လည်း ပထမဆုံးအကြိမ် DACA တောင်းဆိုချက်များကိုမူ လုပ်ဆောင်ပေးမည် မဟုတ်ပါ။
 - သင့်တွင် လက်ရှိ DACA ရှိနေပါက သင်သည် အကျုံးဝင်နေပါသေးသည်။
 - သင်၏ DACA သက်တမ်းကုန်တော့မည် ဆိုပါက ယခုပင် သက်တမ်းတိုးလိုက်ပါ။
 - အာမခံချက် မရသေးသော USCIS တွင် လျှောက်ထားသည့် သင့်ပထမဆုံးသော DACA လျှောက်ထားမှုသည် ရပ်တံ့နေမည် ဖြစ်ပြီး ထပ်မံညွှန်ကြားချက် မရရှိမချင်း ဆောင်ရွက်မည် မဟုတ်ပါ။
- Deferred Action for Childhood Arrivals (DACA) ကို ယခင်လက်ခံရရှိထားပြီး ဖြစ်သူတိုင်းသည် ပုံစံစာရွက် I-821D (DACA သက်တမ်းတိုး လျှောက်လွှာ) နှင့် I-765 (အလုပ် ပါမစ် သက်တမ်းတိုး လျှောက်လွှာ) တို့ကို အွန်လိုင်းမှတစ်ဆင့် ယခုပင် တင်သွင်းနိုင်ပါသည်။
 - ယခု အကျုံးဝင်မှုမှာ လက်ရှိ DACA ရှိသူ သို့မဟုတ် ပြီးခဲ့သည့် တစ်နှစ်ထက်မပိုသော DACA သက်တမ်း ကုန်ခဲ့သူများအတွက် သာ ဖြစ်သည်။
 - DACA ကို အွန်လိုင်းတွင် သက်တမ်းတိုးခြင်းနှင့် ပတ်သက်သည့် နောက်ထပ်အချက်အလက်များ အတွက်- uscis.gov/humanitarian/renew-your-daca

ယာယီ ကာကွယ်ထားသော အခြေအနေ (TPS) နှင့် နိုင်ငံမှထွက်ခွာရေး တွန်းအားပေးမှုအား ရွှေ့ဆိုင်းခြင်း (DED)

- အမေရိကန်ပြည်ထောင်စုအစိုးရအနေဖြင့် သက်ဆိုင်ရာနိုင်ငံ၏ နိုင်ငံသားများ ၎င်းတို့နိုင်ငံသို့ ဘေးကင်းစွာပြန်သွားရေးကို တားဆီးစေသည့် လက်နက်ပဋိပက္ခ သို့မဟုတ် သဘာဝဘေးအန္တရာယ် စသည့် အချို့သောအခြေအနေများရှိပါက TPS အတွက် နိုင်ငံရပ်ခြား နိုင်ငံတစ်ခုကို သတ်မှတ်နိုင်သည်။
- အဆိုပါသတ်မှတ်ထားသည့်ကာလအတွင်း TPS အတွက် လျှောက်ထားသူတိုင်းနှင့် TPS ရရှိသူများအနေဖြင့် အောက်ပါ အခွင့်အရေးတို့ ရရှိနိုင်မည်-
 - နိုင်ငံမှ နှင်ထုတ်ခံရခြင်းမှ ကာကွယ်ထားခံရခြင်း
 - အလုပ်ပါမစ်တစ်ခုနှင့် လူမှုဖူလုံရေးနံပါတ် ရရှိမည်
 - ခရီးသွားခွင့်ပြုချက် ရရှိမည်
 - ၎င်းတို့၏ လူဝင်မှုကြီးကြပ်ရေးအဆင့်အတန်း ကြောင့် DHS ၏ ထိန်းသိမ်းမှု မခံရနိုင်ခြင်း
- TPS သည် အမြဲတမ်းနေထိုင်ခွင့်အဆင့်အတန်း အတွက်မဟုတ်သည့် ယာယီအကျိုးခံစားခွင့်တစ်ခု ဖြစ်သည်။ သို့သော် TPS ကိုင်ဆောင်ထားသူများ အနေဖြင့် အခြားမည်သည့် လူဝင်မှုကြီးကြပ်ရေး အကျိုးခံစားခွင့်ကိုမဆို သို့မဟုတ် ၎င်းတို့အရည်အချင်းပြည့်မီသည့် လူဝင်မှုကြီးကြပ်ရေး မဟုတ်သည့် မည်သည့်အဆင့်အတန်းကိုမဆို လျှောက်ထားနိုင်သည်။
- TPS အတွက် လတ်တလော သတ်မှတ်ထားသည့် နိုင်ငံများမှာ-
 - အာဖဂန်နစ္စတန်၊ ဘားမား (မြန်မာ)၊ ကင်မရွန်း၊ အယ်လ်ဆာဗေးဒေါ၊ ဟေတီ၊ ဟွန်ဒူးရပ်စ်၊ နီပေါ၊ နီကာရာဂွာ၊ ဆိုမာလီယာ၊ ဆူဒန်၊ တောင် ဆူဒန်၊ ဆီးရီးယား၊ ယူကရိန်း၊ ဗင်နီဇွဲလား၊ ယီမင်
- အသေးစိတ် နိုင်ငံအချက်အလက်များအတွက် အရည်အချင်းပြည့်မီမှု လိုအပ်ချက်များ၊ မှတ်ပုံတင် ကာလများနှင့် နောက်ဆုံးရအချက်အလက်များ သိနိုင်ရန် uscis.gov/TPS တွင် ဝင်ရောက်လေ့လာပါ။
- အားလုံးသော TPS လျှောက်ထားသူများအနေဖြင့် ယခုအခါ ပုံစံစာရွက် I-821 ကို ဖွင့်နိုင်ပါပြီ။ ယာယီ ကာကွယ်ထားသော အဆင့်အတန်းအတွက် လျှောက်လွှာများကို အွန်လိုင်းတွင် uscis.gov/I-821 မှ ကြည့်ရှုနိုင်သည်။
- 2022 ခုနှစ်၊ ဇူလိုင်လ 1 ရက်နေ့အထိ USCIS အနေဖြင့် ယခင်ဖယ်ထုတ်ခံထားရသည့် TPS ကိုင်ဆောင်သူအချို့အား အမြဲတမ်းနေထိုင်ခွင့် အခြေအနေအား ချိန်ညှိနိုင်ရန်နှင့် အစိမ်းကဒ် ရရှိနိုင်ရန် အရည်အချင်းပြည့်မီမှုပေးထားသည်။ USCIS အနေဖြင့် ယခုအခါ တရားဝင်ခွင့်ပြုချက်ဖြင့် နိုင်ငံရပ်ခြားသို့ ခရီးသွားခြင်းမှ ပြန်လည်ရောက်ရှိလာသည့် TPS ကိုင်ဆောင်သူများအား ချိန်ညှိရေးအဆင့်အတန်းအတွက် စိတ်ကျေနပ်ဖွယ်ရာ အဓိက အရည်အချင်းပြည့်မီရေးလိုအပ်ချက်ဖြစ်သည့် တရားဝင် “စစ်ဆေးပြီး ဝန်ခွင့်ပြုသည်” ဟု အဓိပ္ပါယ် သတ်မှတ်ထားသည်။ USCIS အနေဖြင့် TPS ကိုင်ဆောင်သူများ၏ ခရီးသွားခွင့်ပြုချက်အတွက် လုပ်ငန်းစဉ်နှင့် ပုံစံအသစ်တစ်ခုကိုလည်း ဖန်တီးခဲ့သည်။
- 2022 ခုနှစ်၊ ဇွန်လ 27 ရက်နေ့တွင် အမေရိကန်ပြည်ထောင်စုအတွင်း နေထိုင်သည့် Liberians များအတွက် Biden စီမံအုပ်ချုပ်ရေးကို 2024 ခုနှစ်၊ ဇွန်လ 30 ရက်နေ့ထိ တိုးချဲ့ခဲ့သည်။
 - DED ရှိ နောက်ထပ်အချက်အလက်များအတွက် uscis.gov/humanitarian/deferred-enforced-departure တွင် ဝင်ရောက်လေ့လာပါ။





ရွှေ့ပြောင်းနေထိုင်သူများစွာအတွက် အလုပ်လုပ်ကိုင်ခွင့် ပါမစ်များမှာ ရက်ပေါင်း 540 ရက် ပြီးပါက အလိုအလျောက် သက်တမ်းတိုးမည်ဖြစ်သည်

- 2022 ခုနှစ်၊ မေလ 4 ရက်နေ့မှစပြီး USCIS အနေဖြင့် အလုပ် ပါမစ် သက်တမ်းတိုးဖို့ စောင့်နေသည့် ရွှေ့ပြောင်းနေထိုင်သူများ အတွက် ရက်ပေါင်း 540 ပြီးပါက အလိုအလျောက် သက်တမ်း တိုးပေးမည် ဖြစ်သည်။
- အဆိုပါအပြောင်းအလဲက နိုင်ငံရေးခိုလှုံခွင့် တောင်းခံနေသူများ အပါအဝင် ရွှေ့ပြောင်းနေထိုင်သူ ထောင်ပေါင်းများစွာအား USCIS တွင် သက်တမ်းတိုး လျှောက်လွှာများ ပုံနေသည့်အချိန် အလုပ်ခွင့်ပြုချက် ဆုံးရှုံးခြင်းမှ တားဆီးပေးနိုင်မည် ဖြစ်သည်။
- Asylum Seeker Advocacy Project (ASAP) မှ ရရှိသည့် အရင်းအမြစ်က မူဝါဒသစ်အကြောင်းကို ရှင်းပြထားပါသည်-
 - အင်္ဂလိပ်- help.asylumadvocacy.org/work-permits-extended-540-days
 - စပိန်- apoyodeasilo.org/permisos-de-trabajo-extendidos-540-dias
- နောက်ထပ်အချက်အလက်များနှင့် အလိုအလျောက် သက်တမ်း တိုးမှု ရရှိသွားမည့် အလုပ်ပါမစ် အမျိုးအစား စာရင်းအပြည့်အစုံ ကို ကြည့်ရန် uscis.gov/eadautoextend သို့ ဝင်ရောက် လေ့လာပါ။

ယူကရိန်းအတွက် ပေါင်းစည်းခြင်း

- 2022 ခုနှစ်၊ ဧပြီလ 21 ရက်နေ့တွင် သမ္မတ Biden အနေဖြင့် ရုရှား၏ ကျူးကျော်ဝင်ရောက်မှုကြောင့် ထွက်ပြေးလာသော ယူ ကရိန်းနိုင်ငံသားများအား ကြိုဆိုရေး အစီအစဉ်တစ်ခုကို ကြေညာခဲ့သည်။ ယူကရိန်းအတွက် ပေါင်းစည်းခြင်း အစီအစဉ် အနေဖြင့် ယူကရိန်း နိုင်ငံသားများနှင့် အမေရိကန်ပြည်ထောင်စု ပြင်ပရှိ ၎င်းတို့၏ အနီးကပ်မိသားစုဝင်များအား အမေရိကန်သို့ လာရောက်နိုင်ရေးနှင့် ခံဝန်ချက်ဖြင့် နှစ်နှစ်တာ ကာလထိ ယာယီ နေထိုင်ရေး လမ်းကြောင်းကို ဆောင်ရွက်ပေးပါသည်။
- ယူကရိန်းအတွက် ပေါင်းစည်းခြင်းတွင် ပါဝင်သည့် ယူကရိန်း နိုင်ငံသားများအနေဖြင့် ၎င်းတို့နေထိုင်သည့် ကာလ အတိုင်းအတာအတွက် ငွေကြေးထောက်ပံ့ပေးဖို့ သဘောတူထား သည့် အမေရိကန်နိုင်ငံက ထောက်ပံ့သူတစ်ဦး ရှိထားဖို့လို ပါသည်။
- အစီအစဉ်နှင့် လျှောက်ထားရေး လုပ်ငန်းစဉ်များအတွက် ပိုမိုသိရှိ နိုင်ရန် DHS webpage ဖြစ်သည့် dhs.gov/ukraine ကို ကြည့်ပါ။

အာဖဂန် ဒုက္ခသည်များနှင့် လွတ်ငြိမ်းချမ်းသာခွင့် ရရှိလာသူများ အတွက် အရင်းအမြစ်များ

- အာဖဂန်ခိုလှုံခွင့်လျှောက်ထားသူများအနေဖြင့် ၎င်းတို့၏ ခံဝန်ဖြင့် လွတ်ငြိမ်းခွင့်သက်တမ်း ရှိနေသေးချိန်တွင် ခိုလှုံခွင့်လျှောက်ထားပါ က ခိုလှုံခွင့်လျှောက်လွှာများအတွက် 1 နှစ်ကြာ ဖြည့်သွင်းရေး နောက်ဆုံးရက်တွင် ခြွင်းချက်အနေဖြင့် ထူးခြားသော အခြေအနေ များအတွက် အရည်အချင်း ပြည့်မီနိုင်သည်။ နောက်ထပ်အချက် များအတွက် uscis.gov/humanitarian/information-for-afghan-nationals ကို ကြည့်ပါ။
- 2022 ခုနှစ်၊ ဇူလိုင်လ 20 ရက်နေ့မှစပြီး Department of State နှင့် USCIS အနေဖြင့် Afghan SIV လျှောက်လွှာတင်သွင်း ရေးလုပ်ငန်းစဉ်တွင် အဆင့်နှစ်ခုကို ပေါင်းစပ်ခဲ့သည်- Chief of Mission (COM) ခွင့်ပြုချက် နှင့် SIV အသားခံခြင်း ဖြစ်သည်။ နောက်ထပ်အချက်များအတွက် travel.state.gov/content/travel/en/us-visas/immigrate/special-immig-visa-afghans-employed-us-gov.html တွင် ဝင်ရောက်လေ့လာပါ။
- ဖယ်ဒရယ်အစိုးရ၏ အချက်အလက်များ-
 - USCIS အာဖဂန်နစ္စတန်အတွက် လမ်းညွှန်ချက်- uscis.gov/humanitarian/information-for-afghans
 - အင်္ဂလိပ်၊ ဒါရီနှင့် ပါရှတို တို့ဖြင့် “အာဖဂန် အထူး ရွှေ့ပြောင်း နေထိုင်သူ ဗီဇာ ကိုင်ဆောင်ထားသူများနှင့် လွတ်ငြိမ်းခွင့် ဆိုင်ရာ အလုပ်အကိုင် အချက်အလက်”- justice.gov/crt/worker-information
 - ဒုက္ခသည်များ ပြန်လည်နေရာချထားရေးဆိုင်ရာ ရုံးမှ ဦးစီး ဆောင်ရွက်သော ဖယ်ဒရယ်အစိုးရ၏ အာဖဂန် ကူညီ ထောက်ပံ့ရေး အရင်းအမြစ်များ- acf.hhs.gov/orr/programs/refugees/afghan-assistance-resources
- ပြန်လည်နေရာချထားရေး အရင်းအမြစ်များ-
 - New York State – I-ARC’s Afghan Resettlement Project: immigrantarc.org/afghanistan
 - New York City – Dari နှင့် Pashto: ရှိ မြို့တော်ဝန်ဆောင်မှု လမ်းစဉ်များ အပါအဝင်- nyc.gov/afghanistanresources
 - Western New York – Buffalo United for Afghan Evacuees: wnyrac.org
 - Albany/Capital region – အရင်းအမြစ် စာရင်း- bit.ly/3kvWRZd
 - Ithaca/Finger Lakes region – Cornell အာဖဂန် နစ္စတန် အရင်းအမြစ်စာရင်း- bit.ly/3CwfFxy
- အာဖဂန်နစ္စတန်မှ ဘေးလွတ်ရာသို့ ပြောင်းရွှေ့သူများအတွက် လူ့ အခွင့်အရေးဆိုင်ရာ ကနဦး အချက်အလက် ကောက်ခံမှုဖောင်ပုံစံ- humanrightsfirst.org/afghan-evacuation

2022-23 ပညာသင်နှစ်

- NYSED နှင့် အစားထိုး စာမေးပွဲကျင်းပရေး ဘုတ်အဖွဲ့က စာမေးပွဲများကို 2020 ခုနှစ် ဇွန်လနှင့် 2020 ခုနှစ် ဩဂုတ်လ၊ 2021 ခုနှစ် ဇန်နဝါရီလ၊ 2021 ခုနှစ် ဇွန်လနှင့် 2021 ခုနှစ် ဩဂုတ်လ၊ 2022 ခုနှစ် ဇန်နဝါရီလတွင် ပြုလုပ်ရန် COVID-19 ကင်းလွတ်ခွင့်ဆိုင်ရာ အစားထိုး စာမေးပွဲများကျင်းပရန် အတည်ပြုပြီး ဖြစ်ပါသည်။ အကယ်၍ ကျောင်းသားတစ်ဦးက COVID-19 စာမေးပွဲ ကင်းလွတ်ခွင့် ရရှိထားပြီးဖြစ်ပါက အောင်မြင်ရန်အတွက် စာမေးပွဲ ဖြေဆိုခြင်း၊ ပြန်လည်ဖြေဆိုခြင်းများ ပြုလုပ်ရန် မလိုအပ်ပါ။ ယခု အချက်အနေဖြင့် 2022 ခုနှစ် ဇွန်လ သို့မဟုတ် 2022 ခုနှစ် ဩဂုတ်လများတွင် ပြုလုပ်မည့် စာမေးပွဲများအတွက် COVID-19 စာမေးပွဲ ကင်းလွတ်ခွင့် မပေးထားပါ။
 - COVID-19 စာမေးပွဲ ကင်းလွတ်ခွင့်နှင့် စပ်လျဉ်းပြီး အချက်အလက်များ ပိုမိုသိရှိလိုပါက ကလေးများအတွက် “COVID-19 ကြောင့် စာမေးပွဲအောင်မြင်ခြင်းဆိုင်ရာ လိုအပ်ချက်များအပေါ် ပြောင်းလဲမှုများ အကျဉ်းချုပ်” တွင် အကြံပေးများကို ရှာဖွေပါ။
 - ကျောင်းသားများအတွက် အစားထိုးစာမေးပွဲဆိုင်ရာ အခွင့်အရေး အချက်အလက်များအတွက် “အစားထိုး စာမေးပွဲ ဆိုင်ရာ အခွင့်အရေး” နှင့်စပ်လျဉ်းပြီး ကလေးများအတွက် အကြံပေးများနှင့် တွေ့ဆုံပါ။
 - အချက်အလက်များကို ဘာသာစကားအမျိုးမျိုးဖြင့် advocatesforchildren.org/get_help/guides_and_resources/transition တွင် ရရှိနိုင်ပါသည်။

အင်္ဂလိပ်စာ သင်ယူနေသည့် ကျောင်းသား/သူများ၏ မိသားစုများအတွက် အရင်းအမြစ်များ

- အင်္ဂလိပ်စာ သင်ယူနေသူများ (ELLs) ကို ကောင်းစွာ ဝန်ဆောင်မှု ပေးနိုင်ရန်အတွက် အသိပေးခြင်းက အရေးကြီးပါသည်။ နယူးယောက်ပြည်နယ် ပညာရေးဌာန အနေဖြင့် ELLs နှင့် ၎င်းတို့၏ မိဘများ လက်လှမ်းမီ ဆောင်ရွက်နိုင်သည့် ပညာရေးအတွက် အရေးကြီးသည့် အခွင့်အရေးများကို အကျဉ်းချုပ် ဖော်ပြထားသည့် အင်္ဂလိပ်စာ သင်ယူသူများ၏ မိဘများအတွက် အခွင့်အရေးဥပဒေကြမ်းတစ်ခုကို ဖော်ဆောင်ခဲ့ပါသည်- bit.ly/3EJdOTd
 - အချက်အလက်များကို အာရဘစ်၊ ဘင်္ဂါလီ၊ တရုတ် (ပြည်မ)၊ တရုတ် (ရိုးရာ)၊ အင်္ဂလိပ်၊ ပြင်သစ်၊ ဟေဘီ၊ ခရီးယိုး၊ ကရင်၊ နီပေါ၊ ရုရှား၊ စပိန်၊ ယူကရိန်းနှင့် အူရူ ဘာသာစကားများဖြင့် ရရှိနိုင်သည်။
 - သင့်အနေဖြင့် မေးခွန်းများ သို့မဟုတ် သိလိုသည်များ ရှိပါက ELL Parent Hotline သို့ [800-469-8224](tel:800-469-8224) မှတစ်ဆင့် ခေါ်ဆိုနိုင်သည်။

ကျောင်းသား/သူ တစ်ကြိမ် ချေးငွေကြေးမြီ သက်သာချောင်ချိရေး

- 2022 ခုနှစ်၊ ဩဂုတ်လ 24 ရက်နေ့တွင် Biden-Harris စီမံအုပ်ချုပ်ရေးအနေဖြင့် Student Debt Relief Plan (ကျောင်းသား/သူ ကြေးမြီသက်သာချောင်ချိရေး အစီအစဉ်) တစ်ခုကို ကြေညာခဲ့သည်။ ၎င်းတွင် ဝင်ငွေနှိမ့်နှင့် ဝင်ငွေအလယ်အလတ် မိသားစုများအတွက် ရည်ရွယ်သည့် ကျောင်းသား/သူ တစ်ကြိမ် ချေးငွေကြေးမြီသက်သာချောင်ချိရေး အစီအစဉ် ပါဝင်သည်။
- အမေရိကန်ပြည်ထောင်စု ပညာရေးဌာန (ED) အနေဖြင့် ED ချေးငွေရယူသည့် Pell Grant ယူသူများအား ကြေးမြီသက်သာချောင်ချိမှု \$20,000 ထိနှင့် Pell Grant မယူသူများအတွက် ကြေးမြီသက်သာချောင်ချိမှု \$10,000 ထိ ထောက်ပံ့သွားမည်ဖြစ်သည်။
- ချေးငွေရယူသူများအနေဖြင့် ၎င်းတို့၏ တစ်ဦးချင်း ဝင်ငွေက \$125,000 အောက်သော်လည်းကောင်း သို့မဟုတ် အိမ်ထောင်စုအတွက် \$250,000 အောက်သော်လည်းကောင်း လျော့နည်းလာပါက ယခုသက်သာချောင်ချိရေးအတွက် အကျိုးဝင်ပါသည်။
- အစီအစဉ်နှင့် နောက်လအသစ်များ၏ အသေးစိတ်ကိုသိနိုင်ဖို့ studentaid.gov/debtrelief တွင် လေ့လာပါ။
- လျှောက်လွှာများမှာ မဖွင့်သေးပါ။ သင့်အား အသိပေး စေလိုပါက အီးမေးလ်အပ်ဒီတပ်ရရှိနိုင်ရန်အတွက် ed.gov/subscriptions တွင် စာရင်းသွင်းပါ။



ဖက်ဒရယ်ကျောင်းသား/သူ ချေးငွေ လျှော့ပစ်ခြင်း

- သင်က အစိုးရ သို့မဟုတ် အကျိုးအမြတ်မယူသော နေရာတွင် အလုပ်လုပ်နေသူဖြစ်ပါက သင့်အနေဖြင့် ဖက်ဒရယ် ကျောင်းသား/သူ ချေးငွေ လျှော့ပစ်ခြင်းအတွက် အကျိုးဝင်နိုင်ပါသည်။
- အမေရိကန်ပြည်ထောင်စု ပညာရေးဌာနမှ COVID-အရေးပေါ်အစီအစဉ်တစ်ခုကြောင့် ဖက်ဒရယ် ကျောင်းသား/သူများ ချေးငွေအား အစိုးရ သို့မဟုတ် အကျိုးအမြတ်မယူသော အဖွဲ့အစည်းများတွင် လုပ်ကိုင်နေသည့် ဝန်ထမ်းများအတွက် ချေးငွေလျှော့ပစ်ခြင်းကို ဆောင်ရွက်ပေးလျက်ရှိပါသည်။ အစီအစဉ်မှာ 2022 ခုနှစ်၊ အောက်တိုဘာလ 31 ရက်နေ့တွင် သက်တမ်းကုန်မည်ဖြစ်သည့်အတွက် ၎င်းမှာ အရေးကြီးပြီး အဆောတလျင် လုပ်ဆောင်ရမည့် အခွင့်အရေးတစ်ခုဖြစ်သည်။
- အစိုးရ သို့မဟုတ် အကျိုးအမြတ်မယူသည့် အဖွဲ့အစည်းများတွင် အလုပ်လုပ်ကိုင်လျက်ရှိသည့် နယူးယောက်ပြည်နယ်/သားပေါင်း 250,000 မှာ အစီအစဉ်တွင် ယခုအကျိုးဝင်သွားပြီဖြစ်ပြီး နယူးယောက်ပြည်နယ်/သား 5,000 အတွက် ပျမ်းမျှ \$63,935 ကို လျှော့ပစ်ခဲ့ပြီဖြစ်သည်။
- သင့်အနေဖြင့် အရည်အချင်းပြည့်မီမှု ရှိမရှိကိုကြည့်ရန် အမေရိကန် ပညာရေးဌာန ဝက်ဘ်ဆိုဒ်ဖြစ်သည့် StudentAid.gov/PSLF ရှိ Help Tool ကို အသုံးပြုပါ။
- PSLF.nyc ကမ်းပိုင်းတွင် နယူးယောက် ပြည်နယ်/သားများအား အဆိုပါ အစီအစဉ်ကို အသုံးပြုနိုင်ရေးအတွက် ရည်ရွယ်ကာ ချေးငွေရယူသူများနှင့် အလုပ်ရှင်များအတွက် စီစဉ်ပေးသည့် တစ်ပတ်လျှင်နှစ်ကြိမ်ပြုလုပ်သော webinars တွေ့ဆုံမှုများအပါအဝင် အရင်းအမြစ်များစွာ ရှိပါသည်။

အထောက်အထားမရှိသည့် ကျောင်းသား/သူများအတွက် ကောလိပ် အရင်းအမြစ်များ ရယူခြင်း

- အကြောင်းကြားလာသော လူဝင်မှုကြီးကြပ်ရေး၏ လမ်းညွှန်ချက် အသစ်အနေဖြင့် ကျောင်းသား/သူများ၏ အနာဂတ်အတွက် ဆုံးဖြတ်ချက်များကို အကြောင်းကြားရာတွင် အကူအညီပေးနိုင်ရန် နှင့် ၎င်းတို့ကိုယ်တိုင် ထောက်ပံ့နိုင်မည့် လိုအပ်သော အသုံးအဆောင်များကို ရရှိနိုင်စေရန် အလို့ငှာ DACA ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အထောက်အထား မရှိသည့် ကျောင်းသား/သူများနှင့် ကောလိပ် ကျောင်းသား/သူများအတွက် အရင်းအမြစ်များနှင့် အချက်အလက်များ ပေးပါသည်- informedimmigrant.com/guides/students
- အကောင်းဆုံး ကောလိပ်များအနေဖြင့် နောက်ဆုံးရ DACA အပေါ် အခြေခံပြီး DACA နှင့် အထောက်အထား မရှိသည့် ကျောင်းသား/သူများအတွက် ကောလိပ် လမ်းညွှန်ချက်တစ်ခုကို ထုတ်ဝေခဲ့ပါသည်- bestcolleges.com/resources/undocumented-students/college-guide

အချိန်ပိုင်းကျောင်းသား/သူများအတွက် ငွေကြေးအထောက်အပံ့

- SUNY၊ CUNY သို့မဟုတ် အကျိုးအမြတ်မယူသည့် ကောလိပ်များတွင် အချိန်ပိုင်းပုံစံဖြင့် တက်ရောက်လျက်ရှိသည့် ကျောင်းသား/သူများအတွက် ကျူရှင်ထောက်ပံ့ရေးအစီအစဉ် (TAP) ကို ရရှိနိုင်ပါသည်။
 - ၎င်းအစီအစဉ်တွင် အကျိုးဝင်နိုင်ရန်အတွက် သင့်အနေဖြင့် 2006-07 ပညာသင်နှစ် သို့မဟုတ် နောက်ပိုင်းတွင် ပထမနှစ် ကျောင်းသား ဖြစ်ရမည်။ ဆက်တိုက်ဖြစ်သည့် နှစ်ဝက်စာသင်ကာလနှစ်ခုတွင် တစ်ခုလျှင် 12 သို့မဟုတ် ၎င်းအထက် ခရက်ဒစ်အမှတ် ရရှိရမည်။ အဆင့်မှာ ပျမ်းမျှ “C” ရှိနေရမည်။
 - နောက်ထပ်အချက်အလက်များအတွက် hesc.ny.gov/pay-for-college/apply-for-financial-aid/nys-tap/part-time-tap တွင် ဝင်ရောက်လေ့လာပါ
- အချိန်ပိုင်း TAP သည် Aid for Part-time Study (အချိန်ပိုင်းလေ့လာမှုအတွက် အထောက်အပံ့) နှင့် မတူပါ။
 - Aid for Part-time Study (APTS) အစီအစဉ်သည် အတည်ပြုထားသည့် ဘွဲ့ကြိုအတန်းတွင် စာရင်းသွင်းထားသည့် အရည်အချင်းပြည့်မီသော အချိန်ပိုင်းကျောင်းသား/သူများအတွက် အထောက်အပံ့ပေးသည့် အစီအစဉ်ဖြစ်သည်။
 - နောက်ထပ်အချက်အလက်များအတွက် hesc.ny.gov/pay-for-college/financial-aid/types-of-financial-aid/nys-grants-scholarships-awards/aid-for-part-time-study တွင် ဝင်ရောက်လေ့လာပါ

ကောလိပ် ငွေကြေးအထောက်အပံ့ နှင့် NYS DREAM Act

- ကောလိပ်အတွက် ငွေကြေး လိုအပ်နေပါသလား။ သင်လုပ်ဆောင်ရမည့် ပထမဆုံးအဆင့်မှာ ဖက်ဒရယ် ကျောင်းသား/သူ အထောက်အပံ့ (Federal Student Aid (FAFSA)) အတွက် ဖက်ဒရယ် အစိုးရ၏ အခမဲ့ လျှောက်လွှာတစ်စောင်ကို ဖြည့်သွင်းရန်ဖြစ်သည်။ အခုအချိန်က စတင်ဖို့အချိန်ဖြစ်ပါသည်- အချို့သော ဖက်ဒရယ်နှင့် ပြည်နယ် ငွေကြေးများမှာ အရင်လာသူ အရင်ဦးစားပေး ပုံစံဖြစ်သည်။ studentaid.gov/FAFSA တွင် လျှောက်ထားပါ။
- နယူးယော့ခ် မြို့တော် အထက်တန်းကျောင်း ကျောင်းသား/သူများနှင့် မိသားစုများနှင့် သက်ဆိုင်သည့် မကြာခဏ မေးမြန်းလေ့ရှိသော မေးခွန်းများအတွက် ဖြေကြားပေးသည့် ဝက်ဘ်ဆိုဒ်အသစ် UnderstandingFAFSA.org ထဲမှ အကူအညီရယူပါ။ အထက်တန်းကျောင်းသား/သူ များအတွက် FAFSA လမ်းညွှန်ချက်ကို ဘာသာစကား ဆယ်မျိုးဖြင့် ရယူနိုင်ပါသည်။
- လွှတ်တော်ကိုယ်စားလှယ် José Peralta အနေဖြင့် နယူးယော့ခ် ပြည်နယ် DREAM Act အရ ကျောင်းသား/သူများအနေဖြင့် ၎င်းတို့၏ အဆင့်မြင့် ပညာရေးကျသင့်ငွေများကို ထောက်ပံ့ပေးမည့် NYS စီမံခန့်ခွဲသော ထောက်ပံ့ကြေးများနှင့် ပညာသင်ဆုများကို ရယူနိုင်ပါသည်။
 - ပိုမိုသိရှိရန် သို့မဟုတ် လျှောက်ထားရန်အတွက် hesc.ny.gov/dream တွင် ဝင်ရောက်လေ့လာပါ



ဒီမိုကရေစီ

ကျွန်ုပ်တို့၏ ရွေးကောက်ပွဲစနစ်များအကြောင်း ပိုမိုသိရှိနိုင်ရန်နှင့် ၎င်းတို့၏ လုပ်ဆောင်ပုံကိုသိဖို့ ဗီဒီယိုများကို ကြည့်ပါ-

- အင်္ဂလိပ်- youtu.be/-F-xuJ04NpI
- စပိန်- youtu.be/kkaEnGIk-pY

အထွေထွေရွေးကောက်ပွဲ- 2022 ခုနှစ်၊ နိုဝင်ဘာလ 8 ရက်

- ယခုအထွေထွေရွေးကောက်ပွဲတွင် မဲပေးနိုင်ရေး စာရင်းသွင်းရန် နောက်ဆုံးရက်မှာ 2022 ခုနှစ်၊ အောက်တိုဘာလ 14 ရက်ဖြစ်သည်။
 - သင့်အနေဖြင့် မဲပေးဖို့ စာရင်းသွင်းရန် မသေချာ ဖြစ်နေပါသလား။ သင့်မဲပေးသူ စာရင်းသွင်း အဆင့်အတန်းကို voterlookup.elections.ny.gov တွင် စစ်ဆေးပါ
- သင့်အနေဖြင့် လူကိုင်တိုင် မဲပေးနိုင်ခြင်း သို့မဟုတ် ကျန်းမာရေး သို့မဟုတ် လုံခြုံရေးစိုးရိမ်စရာများ ရှိပါက လူကိုင်တိုင်မဟုတ်သည့် ဆန္ဒမဲ (စာတိုက်မှ မဲပေးခြင်း) တစ်ခုကို တောင်းဆိုနိုင်ပါသည်။
 - အွန်လိုင်း၊ စာတိုက်မေးလ်၊ ဖုန်း သို့မဟုတ် ဖက်စ်-သင်၏တောင်းဆိုချက်ကို အောက်တိုဘာလ 24 ရက်နေ့တွင် လက်ခံရရှိရမည်။
 - ဆန္ဒမဲကို အွန်လိုင်းမှ တောင်းဆိုရန် absenteeballot.elections.ny.gov
 - လူကိုင်တိုင်- သင့်အနေဖြင့် ဆန္ဒမဲ တောင်းခံရန် သင့်ကောင်တီ ရွေးကောက်ပွဲဘုတ်အဖွဲ့ရှိသို့ နိုဝင်ဘာ 7 ရက် နောက်ဆုံးထားပြီး သွားရောက်နိုင်ပါသည်။
 - သင့်ကောင်တီ၏ ရွေးကောက်ပွဲဘုတ်အဖွဲ့ကို ရှာရန် www.elections.ny.gov/CountyBoards.html
 - ပျက်ကွက်မဲပေးခြင်းအကြောင်း ပိုမိုသိရှိနိုင်ရန် www.elections.ny.gov/VotingAbsentee.html
 - သင်၏ ပြည့်စုံစွာဖြည့်ထားသော ဆန္ဒမဲလက်မှတ်ကို နိုဝင်ဘာလ 8 ရက်ထက်နောက်မကျဘဲ စာတိုက်သို့ ပေးပို့သည်မှာ သို့မဟုတ် ပေးလိုက်သည်မှာ သေချာပါစေ။
- သင့်အနေဖြင့် အောက်တိုဘာ 29 ရက်မှ နိုဝင်ဘာလ 6 ရက်ထိ လူကိုင်တိုင် ကြိုတင်မဲ ပေးနိုင်ပါသည် သို့မဟုတ် ရွေးကောက်ပွဲနေ့ဖြစ်သည့် နိုဝင်ဘာလ 8 ရက်တွင် မဲပေးနိုင်ပါသည်။
 - သင့် မဲရုံကိုရှာရန် voterlookup.elections.ny.gov
 - NYC နေထိုင်သူများ- findmypollsite.vote.nyc
- မဲပေးသည့်ရုံးများတွင် အောက်ပါတို့ ပါဝင်ပါသည်-
 - လွှတ်တော်- U.S အထက်လွှတ်တော်၊ U.S အောက်လွှတ်တော်
 - နယူးယောက်ပြည်နယ်- ဘုရင်ခံနှင့် ဒုအုပ်ချုပ်ရေးမှူး၊ ရှေ့နေချုပ်၊ စာရင်းစစ်ချုပ်၊ ပြည်နယ်လွှတ်တော်၊ ပြည်နယ်လွှတ်တော်၊ ပြည်နယ်တရားလွှတ်တော်ချုပ်၊
 - ဒေသတွင်း- အချို့ကောင်တီနှင့် တရားစီရင်ရေးရုံးများ
 - Buffalo မြို့ရှိ မဲဆန္ဒရှင်များအနေဖြင့် ယခုအထွေထွေရွေးကောက်ပွဲတွင် ကျောင်းဘုတ်အဖွဲ့ဝင် များကို ရွေးချယ်ရမည်

- ဆန္ဒမဲလက်မှတ် အဆိုပြုချက်များ
 - သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပရောဂျက်များအတွက် ရန်ပုံငွေရရှိရေး ပြည်နယ်ငွေချေးစာချုပ်များ ရောင်းချခွင့်ပြုမည့် အဆိုပြုချက်တစ်ခုကို ပြည်နယ်အဝှမ်းက မဲဆန္ဒရှင်များက ဆုံးဖြတ်သွားမည်ဖြစ်သည်။
 - စာသားအပြည့်အစုံကို www.elections.ny.gov/2022BallotProposal.html တွင် တွေ့နိုင်ပါသည်။
- နယူးယောက်မြို့ရှိ မဲဆန္ဒရှင်များအနေဖြင့် NYC လူမျိုးရေး တရားမျှတမှုကော်မရှင်မှ အဆိုသုံးခုကို မဲပေးနိုင်မည်ဖြစ်သည်- ၎င်းမှာ NYC Charter တွင် စံတန်းဖိုးထုတ်ပြန်ချက်တစ်ခုထည့်သွင်းခြင်း၊ လူမျိုးရေး တန်းတူညီမျှမှုစိုးရိမ်စာရင်း ဖွင့်လှစ်ခြင်းနှင့် နေထိုင်မှုအမှန်တကယ်ကုန်ကျစရိတ်ကို တိုင်းတာခြင်းတို့ ဖြစ်သည်။ ယခုဆန္ဒမဲမေးခွန်းများကို မဲပေးနိုင်ရေး သင်၏ဆန္ဒမဲလက်မှတ်များကို လှန်ကြည့်ဖို့ မမေ့ပါနှင့်။
 - အဆိုပြုချက်များကို racialjustice.cityofnewyork.us/ballot တွင် ဖတ်ရှုနိုင်ပြီး နောက်ထပ်အချက်များအတွက် nycvotes.org/proposals ကို ကြည့်ပါ။



မဲပေးခြင်းဆိုင်ရာ သင့်အခွင့်အရေးများ

- မဲပေးမည့်သူများအနေဖြင့် ၎င်းတို့၏နေရပ်လိပ်စာဖြင့် အစောပိုင်းမဲပေးရာ နေရာတစ်ခုတွင် စာရင်းပေးသွင်းထားသည့် နယူးယောက်မြို့တော်မှလွဲပြီး ၎င်းတို့ နေထိုင်ရာ ကောင်တီအတွင်းရှိ မည်သည့်အစောပိုင်း မဲပေးစင်တာများတွင်မဆို ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။
- သင်က မဲပေးခွင့်ရှိသူဖြစ်ပြီး မဲပေးရန် အချိန်မီ စာရင်းပေးသွင်းထားသော်လည်း မဲဆန္ဒရှင်စာရင်းတွင် သင့်နာမည်မတွေ့ရပါက ယာယီ သို့မဟုတ် ကျမ်းကျိန်လွှာ မဲလက်မှတ်တစ်ခုကို တောင်းဆိုနိုင်ပါသည်။
- သင်က ပထမဆုံးအကြိမ်အဖြစ် မဲပေးခြင်းဖြစ်ပါက မဲပေးသည့်အခါ ID ပြစရာမလိုပါ။
- သင့်အနေဖြင့် အိမ်ရာမဲ့ဖြစ်နေစေကာမူ မဲပေးခွင့် ရှိပါသည်။
- အချို့သောအခြေအနေမျိုးတွင် သင်က ပြင်းထန် ကြီးလေးသည့် ပြစ်မှုတစ်ခု ကျူးလွန်ထားသည့်တိုင် မဲပေးခွင့်ရှိဆဲဖြစ်ပါသည်။
- အချို့သောအခြေအနေမျိုးတွင် သင်က ပြင်းထန် ကြီးလေးသည့် ပြစ်မှုတစ်ခု ကျူးလွန်ထားသည့်တိုင် မဲပေးခွင့်ရှိဆဲဖြစ်ပါသည်။
- မဲပေးခွင့်အတွက် လိုအပ်သည်များကို သိရှိနိုင်ရန် အတွက်- nycvotes.org/how-to-vote/voting-rights
- နယူးယောက်ပြည်နယ်အတွင်းရှိ အချို့သော အလုပ်သမားများအနေဖြင့် မဲပေးနိုင်ရန်အလို့ငှာ လစာပေးသည့် အလုပ်ချိန် နှစ်နာရီ ကင်းလွတ်ခွင့် ရရှိမည်ဖြစ်သည်။ အကျိုးဝင်မှု ရှိ/မရှိ စစ်ဆေးရန် ဝင်ကြည့်ပါ- www.elections.ny.gov/NYSBOE/elections/TimeOffToVoteFAQ.pdf

စီးပွားရေး

New York State Seed Funding Grant Program

(နယူးယော့ခ်ပြည်နယ် မျိုးစေ့ရန်ပုံငွေ အစီအစဉ်)

- နယူးယော့ခ်ပြည်နယ် Seed Funding Grant Program အနေဖြင့် နယူးယော့ခ်ပြည်နယ် စီးပွားရေး ပြန်လည်ကောင်းမွန်လာရေးတွင် အောင်မြင်မှု ရရှိနိုင်ရေး အစောပိုင်းအဆင့် စီးပွားရေး လုပ်ငန်းငယ်များကို ထောက်ပံ့ပေးသည်။
- သတ်မှတ်တန်ဖိုးမှာ \$5,000 မှ \$25,000 ထိ ဖြစ်သည်။
- အရည်အချင်းသတ်မှတ်ချက်-
 - လတ်တလောတွင် ပြောင်းလွယ်ပြင်လွယ်သည့် အသေးစား စီးပွားရေးလုပ်ငန်း၊ ပမာဏငယ်သည့် စီးပွားရေးလုပ်ငန်း သို့မဟုတ် အမှီအခိုကင်းသည့် အနုပညာကန်ထရိုက်တာများ အပါအဝင် အကျိုးအမြတ် အနုပညာအတွက်နှင့် ယဉ်ကျေးမှု ဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်ခြင်း။
 - 2018 ခုနှစ်၊ စက်တင်ဘာလ 1 ရက်နေ့ သို့မဟုတ် ၎င်း နောက်တွင်စတင်ပြီး လျှောက်လွှာမတင်သွင်းမီ အနည်းဆုံး ခြောက်လကြာ လုပ်ငန်းလည်ပတ်နေခြင်း
 - EIN သို့မဟုတ် SSN က ခွင့်ပြုထားသည့် စီးပွားရေးလုပ်ငန်း တစ်ခုတွင် အာမခံတစ်ခုသာရှိခြင်း
 - နယူးယော့ခ်ပြည်နယ် COVID-19 ကပ်ရောဂါကြောင့် ခံစားရသည့် အသေးစား စီးပွားရေး လုပ်ငန်းများ ပြန်လည်နုလန်ထူရေး အာမခံ အစီအစဉ်၏ စီးပွားရေးအထောက်အပံ့တွင် အကျိုးမဝင်ခြင်း။
- အရည်အချင်းပြည့်မီမှု၊ စာရွက်စာတမ်းလိုအပ်မှု၊ အရည်အချင်း ပြည့်မီမှုဆိုင်ရာ ကုန်ကျစရိတ်နှင့် လျှောက်ထားခြင်းအတွက် nyseedgrant.com ကို လေ့လာပါ။ လျှောက်လွှာတင်သွင်းခြင်း လမ်းညွှန်ကို ဘာသာစကားမျိုးစုံဖြင့် ရရှိနိုင်သည်။

လယ်သမားများအတွက် အချိန်ပိုသတ်မှတ်ချက်အား လျှော့ချရေး

- 2022 ခုနှစ်၊ စက်တင်ဘာလ 30 ရက်နေ့တွင် နယူးယော့ခ် ပြည်နယ် အလုပ်သမားဌာန (NYSDOL) ကော်မရှင်နာဖြစ်သူ Roberta Reardon က ပြည်နယ်၏ လယ်သမားများအတွက် ပြဌာန်းထားသည့် အချိန်ပိုသတ်မှတ်ချက်အား ရက်သတ္တပတ် တစ်ပတ်လျင် နာရီ 60 မှ 40 သို့ လျှော့ချကြောင်း ကြေညာခဲ့သည်။
- ၎င်းသည် နာရီပေါင်း 40 တွင် အချိန်ပိုဆင်းခွင့် ငြင်းဆိုခံရသော ပြည်နယ်အတွင်းရှိ နာရီပိုင်းအလုပ်သမားအချို့သာဖြစ်သည့် နယူးယော့ခ်ပြည်နယ် လယ်သမားများအတွက် သမိုင်းတွင်သည့် အောင်မြင်မှုတစ်ခုဖြစ်သည်။
- အဆိုပါအပြောင်းအလဲကို 2024 ခုနှစ်၊ ဇန်နဝါရီလ 1 ရက်နေ့မှ 2032 ခုနှစ်၊ ဇန်နဝါရီလ 1 ရက်နေ့ထိ 10 နှစ်အတွင်း အဆင့်ဆင့် လုပ်ဆောင်သွားမည်ဖြစ်သည်။
- နောက်ထပ်အသေးစိတ်အချက်များနှင့် အကောင်အထည်ဖော်ဆောင်ရွက်ရေးဆိုင်ရာ နောက်ဆုံးရအချက်အလက်များအတွက် dol.ny.gov/farm-laborers-wage-board တွင် ကြည့်ပါ။

NYC Taxi Medallion Debt Relief Program

- နယူးယော့ခ်မြို့အနေဖြင့် Medallion ပိုင်ရှင်များအား ချေးငွေ ပြန်လည်ဖွဲ့စည်းခြင်း၊ အဆိုပါချေးငွေများ အပေါ် ငွေရင်းလျှော့ချခြင်းနှင့် လစဉ်ပေးဆော်ငွေ လျှော့နည်းစေခြင်းတို့ကို ကူညီရန် အတွက် \$65 တန်ဖိုးရှိ Medallion Relief Program (MRP) ကို ဖန်တီးခဲ့သည်။
- အရည်အချင်းသတ်မှတ်ချက်-
 - မည်သည့်ငွေချေးပေးသူထံကမဆို medallions 5 ခုထိ Medallion ချေးငွေ ရယူသူများ
 - 2021 ခုနှစ်၊ မတ်လ မတိုင်မီအထိ medallion တစ်ခု ပိုင်ဆိုင်ထားသူ
- ကြွေးဆပ်ရန် ရုံးတော်သို့လာဖို့ပျက်ကွက်ခြင်း၊ ကိုယ်ရေးကိုယ်တာ အာမခံကို နေရာချထားခြင်း၊ နေအိမ်များနှင့် စုငွေများဆုံးရှုံးခြင်းအား ရှောင်ရှားစေရေး ယာဉ်မောင်းသူများအား အကာအကွယ်ပေးခြင်း စသည့်အခြေအနေများကြောင့် ချေးငွေတစ်ခုစီကို မြို့တော်က အာမခံသွားမည်ဖြစ်သည်။
- နောက်ထပ်အချက်များနှင့် အစီအစဉ်ဆိုင်ရာ အရင်းအမြစ်များကို ဘာသာစကားပေါင်းစုံနှင့် ဖတ်ရှုနိုင်ရန် www1.nyc.gov/site/tlc/about/taxi-medallion-owner-relief-program.page တွင် ဝင်ရောက်လေ့လာပါ။
- အကြွေးသက်သာချောင်ချိရေးကို လျှောက်ထားရန် စိတ်ဝင်စားသော ယာဉ်မောင်းများအနေဖြင့် portal.driverresourcecenter.tlc.nyc.gov ရှိ TLC ၏ ပိုင်ရှင်/ယာဉ်မောင်း အရင်းအမြစ်စင်တာ သို့မဟုတ် driversupport@tlc.nyc.gov သို့ အီးမေးလ်ပို့ကာ အခမဲ့ ဥပဒေဝန်ဆောင်မှုဆိုင်ရာ ချိန်းဆိုမှုတစ်ခုကို ရက်ချိန်းရယူရမည်။
 - သင့်အနေဖြင့် ချိန်းဆိုမှုတစ်ခု ရယူရန် သင်၏ TLC လိုင်စင် နံပါတ်၊ စာပို့ကုန်နှင့် သင့်လူမှုဖူလုံရေး သို့မဟုတ် EIN နံပါတ်၏ နောက်ဆုံးငါးလုံးကို လိုအပ်သည်။
- ယာဉ်မောင်းများအနေဖြင့် New York Taxi Worker Alliance (နယူးယော့ခ်တက္ကစီသမားများမိတ်ဖက်) မှလည်း အကူအညီရှာဖွေနိုင်သည်။ နောက်ထပ် အချက်များအတွက် 718-706-9892 ကို ခေါ်ဆိုပါ သို့မဟုတ် nytwa.org တွင် ဝင်ရောက်လေ့လာပါ။



NYC ပုဂ္ဂလိကကဏ္ဍ ကာကွယ်ဆေးထိုးနှံခြင်း လိုအပ်ချက် ပြီးဆုံးခြင်း

- မိမိတို့၏အလုပ်သမားများအား COVID-19 ကာကွယ်ဆေးထိုးနှံထားစေရမည်ဆိုသည့် အလုပ်ရှင်များအပေါ် သတ်မှတ်ချက်အား 2022 ခုနှစ်၊ နိုဝင်ဘာလ 1 ရက်နေ့မှစပြီး နယူးယော့ခ်မြို့တော်က ပြဌာန်းသွားမည် မဟုတ်တော့ပါ။
- NYC စီးပွားရေးလုပ်ငန်းများအား ကာကွယ်ဆေးများ၊ ထပ်ဆောင်း ကာကွယ်ဆေးများနှင့် ၎င်းတို့၏ ကိုယ်ပိုင် မူဝါဒများ ထားရှိ ဆောင်ရွက်ရေးကို မြှင့်တင်ပေးဖို့ တိုက်တွန်းသွားမည်။

သင့်အခွင့်အရေးများကို သိပါ

လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန် စိုးမိုးမှု (ICE)၊ နယ်ခြားစောင့်တပ် သို့မဟုတ် အခြား တရားဥပဒေ စိုးမိုးရေးကိစ္စရပ်များကို ဆောင်ရွက်သည့်အခါတိုင်း အသင်းအဖွဲ့အဖွဲ့ ဝင်များနှင့် မိတ်ဆက်များအနေဖြင့် ၎င်းတို့၏အခွင့်အရေးများကို သတိပြုသင့်ပါသည်။



သင့်အား လူဝင်မှုကြီးကြပ်ရေး သို့မဟုတ် အခြား တရား ဥပဒေ စိုးမိုးရေးက သင့်အား ရပ်တန့်လိုက်ပါက အောက်ပါတို့ကို လုပ်ဆောင်ရန် သတိရပါ။

- စိတ်အေးအေးထားပါ။ ထွက်ပြေးခြင်း မလုပ်ပါနှင့်။ ပြန်လည်ခံခြင်း သို့မဟုတ် အရာရှိအား ဟန့်တားခြင်းတို့ မလုပ်ပါနှင့်။
- လိမ်ညာခြင်း သို့မဟုတ် မှားယွင်းသည့် စာရွက်စာတမ်းများပေးခြင်းတို့ မလုပ်ပါနှင့်။
- သင့်အနေဖြင့် ဆိတ်ဆိတ်နေရန် အခွင့်အရေး ရှိပါသည်။ သင့်ပြောသမျှအရာတိုင်းကို သင့်အား တိုက်ခိုက်ရန် အသုံးပြုနိုင်ပါသည်။
- အေးဂျင့်တစ်ဦးက သင် သို့မဟုတ် သင့်ပိုင်ဆိုင်မှုများကို ရှာဖွေရန် တောင်းဆိုလာပါက သင့်ဘက်က မလုပ်ဖို့ ပြောပိုင်ခွင့်ရှိပါသည်။
 - သို့သော်လည်း သင့်ဘက်က ကိုယ်ထိလက်ရောက် ဟန့်တားခြင်း မျိုး လုပ်လို့မရပါ။
 - လက်နက်ရှိကြောင်း သိသလျှင်ပါက သင့်အဝတ်အစားများကို လက်ဖြင့်ထိတွေ့ရှာဖွေခြင်း လုပ်နိုင်ပါသည်။
- သင့်အနေဖြင့် US နိုင်ငံသားမဟုတ်ပါက၊ လူဝင်မှု ကြီးကြပ်ရေးအေးဂျင့်တစ်ဦးက သင်၏ လူဝင်မှု ကြီးကြပ်ရေး စာရွက်စာတမ်းများကို တောင်းဆိုလာပါက အဆိုပါအထောက်အထားများ သင်နှင့်အတူ ရှိလျှင် ၎င်းတို့ကို ပြရမည်။
- သင့်အနေဖြင့် တရားဥပဒေစိုးမိုးမှုကြောင့် ရပ်တန့်ခံရပါက၊ ငြင်းဆိုခံရပါက သို့မဟုတ် တိုက်ခိုက်ခံရပါက အဆိုပါအေးဂျင့်(များ) အမည်၊ နံပါတ်နှင့် အခြား မှတ်ပုံတင်အချက်အလက်များကို ရယူဖို့ ကြိုးစားပါ။
- အသင်းအဖွဲ့အတွင်းရှိ သင် သို့မဟုတ် တစ်စုံတစ်ဦးအနေဖြင့် တရားဥပဒေ စိုးမိုးမှုဆိုင်ရာ တုံ့ပြန်မှုများ၏ ဗီဒီယို သို့မဟုတ် အသံမှတ်တမ်းများကို ဖမ်းယူထားနိုင်ပါသည်။ သင့်အနေဖြင့် ၎င်းတို့ထွက်ခွာသွားသည့် အခါ ဖြစ်ခဲ့သည့် အကြောင်းအရာများကို ချရေးထားခြင်းလည်း လုပ်ဆောင်နိုင်ပါသည်။
- သင်၏လူမျိုး၊ မူလနိုင်ငံသားဖြစ်မှု၊ ကိုးကွယ်ယုံကြည်မှု၊ လိင် သို့မဟုတ် လူမျိုးစု စသည်တို့အပေါ် အခြေခံပြီး ရပ်တန့်စေခြင်းများ၊ ရှာဖွေခြင်းများ၊ ထိန်းသိမ်းခြင်းများ သို့မဟုတ် ပြည်နှင့်ဒဏ်ပေးခြင်းများ လုပ်ဆောင်ခြင်းသည် တရားဥပဒေ စိုးမိုးရေး အရာရှိများအတွက် တရားမဝင်ပါ။

သင့်အနေဖြင့် ဖက်ဒရယ်အေးဂျင့်များနှင့် တုံ့ပြန်မှုများကို ရွှေ့ပြောင်းနေထိုင်သူများ အကာအကွယ်ပေးရေး ပရောဂျက် (IDP) သို့ အစီရင်ခံနိုင်ပါသည်။

IDP အနေဖြင့် ရာဇဝတ်မှုတစ်ခုအတွက် ဖမ်းဆီးခံရသော၊ လက်မှတ်ပေးခံရသော သို့မဟုတ် ပြစ်ဒဏ်ချမှတ်ခံရသော ရွှေ့ပြောင်းနေထိုင်သူများအား တရားဝင် အချက်အလက်များ ပေးခြင်းနှင့် လွှဲပြောင်းခြင်းများ ပေးနိုင်ပါသည်။ **212-725-6422** ကို ခေါ်ဆိုပါ သို့မဟုတ် email info@immdefense.org ကို အီးမေးလ်ပို့ပါ။

သီးသန့်နေရာများ

- သင့်အိမ်နှင့် အခြား “သီးသန့် နေရာများ” (အလုပ်ခွင်၏ ဝန်ထမ်း သီးသန့်သာရှိသည့် နေရာများကဲ့သို့သော) အနေဖြင့် အများသုံးနေရာများတွင် မရှိသည့် အထူး အကာအကွယ်များ ရှိပါသည်။ အရာရှိများ အနေဖြင့် ၎င်းတို့တွင် သင်၏သဘောတူညီချက် သို့မဟုတ် သင့်အား တရားစီရင်ရေး ဝရမ်း (တရားသူကြီးက လက်မှတ်ထိုးထားသော) ရှိမှသာလျှင် သီးသန့်နေရာများထဲသို့ ဝင်ရောက်နိုင်ပါသည်။

အကာအကွယ် နေရာများ

- 2021 ခုနှစ်၊ အောက်တိုဘာလ 27 ရက်နေ့ အမိမြေ လုံခြုံရေးဌာန အနေဖြင့် “အကာအကွယ်နေရာများ” အတွင်း သို့မဟုတ် အနီးရှိ ICE နှင့် CBP စိုးမိုးရေး လှုပ်ရှားမှုများကို ကန့်သတ်သည့် မူဝါဒအသစ် တစ်ခုကို ထုတ်ပြန်ခဲ့ပါသည်။
- အကာအကွယ်နေရာများတွင် အောက်ပါတို့ ပါဝင်နိုင်သည်။ သို့သော် အလုံးစုံတော့မဟုတ်ပါ။ ကျောင်းနှင့် အခြား ပညာရေးဆိုင်ရာအဖွဲ့အစည်းများ သို့မဟုတ် အခမ်းအနားများ၊ ကျန်းမာရေးစောင့်ရှောက်မှုဌာနများ၊ ဝတ်ပြုရာနေရာများ၊ ကလေးများ စုဝေးရာ နေရာများ၊ လူမှုရေးဝန်ဆောင်မှု တည်နေရာများ၊ သဘာဝဘေး သို့မဟုတ် အရေးပေါ်တုံ့ပြန်ရေး စင်တာများ၊ မင်္ဂလာပွဲများနှင့် ဇာပနပွဲများကဲ့သို့သော အခမ်းအနားများနှင့် တန်းစီလှည့်လည်ခြင်းများနှင့် လူထုစည်းဝေးပွဲများ ကဲ့သို့သော လူစုဆန္ဒပြပွဲများ။
- နယူးယော့ခ်ပြည်နယ်တွင် ဖက်ဒရယ် လူဝင်မှု ကြီးကြပ်ရေး အေးဂျင့်များအနေဖြင့် တရားရေး ဝရမ်းတစ်ခုမပါဘဲ လူများကို ဖမ်းဆီးခြင်း သို့မဟုတ် ပြည်နယ်၊ မြို့နှင့် မြို့နယ်တရားရုံးများသို့ သွားခိုင်းခြင်း/ထွက်ခွာခိုင်းခြင်းတို့ မလုပ်ဆောင်နိုင်ပါ။

လူဝင်မှုကြီးကြပ်ရေး လိမ်ညာမှုကို သတိထားပါ

- လူဝင်မှုကြီးကြပ်ရေး ဥပဒေက ရှုပ်ထွေးပါသည်။ သင့်အခြေအနေအား လူတစ်ဦး သို့မဟုတ် စီးပွားရေးလုပ်ငန်းတစ်ခုနှင့် ဆွေးနွေးသည့်အခါ ကျေးဇူးပြုပြီး ဂရုစိုက်ပါ။
- သင့်အခြေအနေနှင့် သက်ဆိုင်သည့် ဥပဒေရေးရာ အကြံပြုချက်အတွက် ရှေ့နေတစ်ဦး သို့မဟုတ် တရားရေးဌာန (DOJ) အသိအမှတ်ပြု ကိုယ်စားလှယ် တစ်ဦးနှင့်သာ ဆွေးနွေးသင့်ပါသည်။
- “notario” ခရီးသွားအေးဂျင့်၊ အခွန်ပြင်ဆင်သူ၊ ပုံစံစာရွက်ပြင်ဆင်သူ သို့မဟုတ် စာချုပ်စာတမ်း သက်သေခံရှေ့နေ (နိုထရီရှေ့နေ) တစ်ဦးထံမှ ဘယ်သောအခါမျှ လူဝင်မှုကြီးကြပ်ရေး အကူအညီ မယူပါနှင့်။ အမေရိကန်ပြည်ထောင်စုတွင် “notario” သည် ရှေ့နေတစ်ဦးမဟုတ်ပါ။

သင့်ကွပ်ကဲအတွက် အကူအညီလိုအပ်ပါက သို့မဟုတ် အထွေထွေ လူဝင်မှုကြီးကြပ်ရေးမေးခွန်းများ ရှိပါက New Americans ရုံးသို့ ဟော့လိုင်နံပါတ် **1-800-566-7636** မှတစ်ဆင့် ခေါ်ဆိုပါ။

အမုန်းပွားသော ပြစ်မှုများ

ပြီးခဲ့သည့်လများအတွင်းက လူဝင်မှုကြီးကြပ်ရေး
အသင်းအဖွဲ့၏ အဖွဲ့ဝင်များအပေါ် အမုန်းပွားသော ပြစ်မှုများ
မြင့်တက်လာသည်ကို တွေ့ရပါသည်။

အမုန်းပွားသော ပြစ်မှုများဆိုသည်မှာ အဘယ်နည်း။

- အမုန်းပွားသော ပြစ်မှုတစ်ခုဆိုသည်မှာ ဘက်လိုက်ခြင်းကြောင့် ဖြစ်လာသော တိုက်ခိုက်မှု တစ်ခုဖြစ်သည်။
- လူမျိုး၊ အသားအရောင်၊ မူလနိုင်ငံသားဖြစ်မှု၊ မျိုးရိုး၊ ကျား/မ၊ ဘာသာရေး၊ ဘာသာရေး အလေ့အထများ၊ အသက်အရွယ်၊ မသန်စွမ်းမှု သို့မဟုတ် လိင်ပိုင်းဆိုင်ရာ တိမ်းညွတ်မှုတို့နှင့် ပတ်သက်သည့် အမြင် သို့မဟုတ် ယုံကြည်ချက်ကြောင့် တစ်စုံတစ်ဦးကို ပစ်မှတ်ထားကျူးလွန်သည့်အခါ သို့မဟုတ် ထိုသို့သော အမြင် သို့မဟုတ် ယုံကြည်ချက်ကြောင့် ကျူးလွန်သော ပြစ်မှုတစ်ခုကို အမုန်းပွားသော ပြစ်မှုဟု ခေါ်ပါသည်။
- မြို့တော်ဝန် Cuomo အနေဖြင့် နယူးယောက် ပြည်နယ်အတွင်း ဘက်လိုက်မှုကို ဖြစ်စေသည့် ခြိမ်းခြောက်ခြင်း၊ နှောင့်ယှက်ခြင်းနှင့် အကြမ်းဖက်ခြင်းဆိုင်ရာ အစီရင်ခံစာများ တိုးမြှင့်လာခြင်းကို တွန်းလှန်နိုင်ရန်အတွက် အမုန်းပွားသောပြစ်မှု စစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ပါသည်။
- အမုန်းပွားသော ပြစ်မှုများကို အစီရင်ခံသည့်အခါ သင့်အတွေ့အကြုံ၊ မည်သူဖြစ်ပါဖြစ်ကြောင်းနှင့် အခြားသော အရာများနှင့်ပတ်သက်သည့် အားလုံးသော အချက်အလက်များကို လျှို့ဝှက်အဖြစ် ထားရှိပေးသွားမည် ဖြစ်ပါသည်။

သင့်အနေဖြင့် တစ်စုံတစ်ဦးက အမုန်းပွားသောပြစ်မှုကို လုပ်ဆောင်နေခြင်း သို့မဟုတ် လုပ်ဆောင်ခံရခြင်းကို တွေ့မြင်ရပါက ၎င်းဖြစ်စဉ်ကို ရဲဌာနသို့ အစီရင်ခံပြီး နယူးယောက် လူ့အခွင့်အရေးဌာနခွဲသို့ ဆက်သွယ်ပါ။ **1-888-392-3644** ကို ခေါ်ဆိုပါ သို့မဟုတ် **81336** သို့ “HATE” ဟု စာတိုပေးပို့ပါ။

သင် သို့မဟုတ် သင်သိထားသူ တစ်ဦးဦးက ပြစ်မှု၏ သားကောင်ဖြစ်ခဲ့ပါက **NYS Office of Victim Services** အနေဖြင့် ဆေးဘက်ဆိုင်ရာ ကျသင့်ငွေများ၊ ဆွေးနွေးညှိနှိုင်းမှု ကုန်ကျစရိတ်များ၊ မြေမြှုပ်သင်္ဂြိုဟ်ခြင်းနှင့်အသုဘ ကုန်ကျစရိတ်များ၊ ဆုံးရှုံးသွားသော လုပ်ခလစာများ နှင့် အခြားသော ထောက်ပံ့မှု အမျိုးအစားများကို ကူညီဆောင်ရွက်သွားမည်ဖြစ်သည်။ **1-800-247-8035** ကို ခေါ်ဆိုပါ သို့မဟုတ် **ovs.ny.gov** တွင် ဝင်ရောက်လေ့လာပါ။

NYC နှင့် အခြားသော ကောင်တီများတွင် နေထိုင်သူများအတွက်

NYC အတွင်း-

- အများပြည်သူဆိုင်ရာ ဗဟိုတရားရုံးရှေ့နေ
 - **212-669-7250**
- Manhattan ခရိုင်အကျိုးဆောင် ကိုယ်စားလှယ် ရှေ့နေ
 - **212-335-3100**
 - manhattanda.org/victim-resources/hate-crimes
- Brooklyn ခရိုင်အကျိုးဆောင် ကိုယ်စားလှယ် ရှေ့နေ
 - **718-250-4949**
 - brooklynda.org/hate-crimes-bureau
- Queens ခရိုင်အကျိုးဆောင် ကိုယ်စားလှယ် ရှေ့နေ
 - **718-286-6000**
- NYC လူ့အခွင့်အရေးကော်မရှင်
 - **718-722-3131**
 - nyc.gov/cchr
- Safe Horizon ဒုက္ခသည် ထောက်ကူရေး
 - **1-866-689-4357**

NYC ပြင်ပ-

- Nassau ကောင်တီ ခရိုင် အကျိုးဆောင် ကိုယ်စားလှယ် ရှေ့နေ
 - **526-571-3505**
 - nassaуда.org
- Nassau ကောင်တီ ခရိုင် အကျိုးဆောင် ကိုယ်စားလှယ် ရှေ့နေ၊ လူဝင်မှုကြီးကြပ်ရေးရာ ကိစ္စရပ်များရုံး
 - **516-571-7756**
- Nassau ကောင်တီအလုပ်အမှုဆောင် Laura Curran
 - **516-571-3131**
- Suffolk ကောင်တီ ခရိုင်အကျိုးဆောင် ကိုယ်စားလှယ်ရှေ့နေ
 - **631-853-4161**
 - suffolkcountyny.gov/da
- Suffolk ကောင်တီ ရဲဌာန၊ Hate Crimes Unit
 - **631-852-6323**
- Suffolk ကောင်တီ၊ လူနည်းစု ရေးရာ ဌာန
 - **631-853-4738**
- Westchester ကောင်တီ၊ လူ့အခွင့်အရေး ကော်မရှင်
 - **914-995-7710**
 - humanrights.westchestergov.com



နယူးယောက်ပြည်နယ် အရင်းအမြစ်များ



အမေရိကန်နိုင်ငံသား အသစ်များအတွက် NYS ရုံး

- သင် သို့မဟုတ် သင်သိသော တစ်စုံတစ်ဦးအနေဖြင့် အခမဲ့ ဥပဒေရေးရာ အထောက်အပံ့ လိုအပ်နေပါက ဟော့လိန်းနံပါတ် 1-800-566-7636 ကို ခေါ်ဆိုပါ။ ခေါ်ဆိုမှုတိုင်းကို လျှို့ဝှက်အဖြစ် ထားရှိပေးပါသည်။ ဘာသာစကားပေါင်း 200 ကျော်ဖြင့် ကူညီပေးနေပါသည်။

NYS ကျန်းမာရေးဌာန

- COVID-19 ကပ်ရောဂါနှင့် ပတ်သက်ပြီး နောက်ဆုံးရ အချက်အလက်များအတွက် ဟော့လိန်းနံပါတ် 1-888-364-3065 ကို ခေါ်ဆိုပါ။ သို့မဟုတ် ny.gov/coronavirus တွင် ဝင်ရောက်လေ့လာပါ။
- ny.gov/vaccine သို့ ဝင်ရောက်လေ့လာပြီး နယူးယောက်အတွင်းရှိ COVID-19 ကာကွယ်ဆေး အချက်အလက်များကို ရယူပါ။
- ကျန်းမာရေးအာမခံ လျှောက်ထားပါ- 1-855-355-5777 ကိုခေါ်ဆိုပါ။ သို့မဟုတ် nystateofhealth.ny.gov တွင် ဝင်ရောက်လေ့လာပါ။

NYS စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးရုံး

- စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးဝန်ဆောင်မှုများနှင့် ပတ်သက်သည့် မေးခွန်းများအတွက် သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ဝန်ဆောင်မှု ထောက်ပံ့သူရှာဖွေရန်အတွက် 1-800-597-8481 ကို ခေါ်ဆိုပါ။ သို့မဟုတ် omh.ny.gov ဝင်ရောက် လေ့လာပါ။
- သင့်အနေဖြင့် ကိုရိုနာဗိုင်းရပ်စ် အရေးပေါ်အခြေအနေကြောင့် စိုးရိမ်ထိတ်လန့်မှု ခံစားရပါက 1-844-863-9314 ကို ခေါ်ဆိုပါ။
- National Suicide Prevention Lifeline: သင့် အသက် သို့မဟုတ် တစ်စုံတစ်ဦး အသက် အန္တရာယ်ရှိပါက 911 ကို ခေါ်ပါ။ သင့်အနေဖြင့် အကျပ်အတည်းနှင့်ရင်ဆိုင်နေရပြီး အကူအညီ ချက်ချင်းလိုအပ်ပါက 1-800-273-8255 ကို ခေါ်ပါ။ သို့မဟုတ် 741-741 သို့ “GOT5” ဟု စာတို ပို့ပါ။
- အိမ်တွင်းအကြမ်းဖက်မှု- သင် သို့မဟုတ် တစ်စုံတစ်ဦးအား အခြား တစ်ဦးဦးက နှုတ်ဖြင့်ဖြစ်စေ၊ ကိုယ်/လက်ဖြင့်ဖြစ်စေ သို့မဟုတ် လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားလုပ်ခြင်း သို့မဟုတ် အခြားသော နည်းပရိယာယ်သုံးခြင်းဖြစ်စေ ထိန်းချုပ်ခံရပါက NYS Domestic Violence Hotline သို့ 1-800-942-6906 မှ တစ်ဆင့် ခေါ်ဆိုပါ။

NYS အလုပ်သမားဌာန

- အလုပ်သမားဌာနသည် အလုပ်သမားများ၏ ဘေးကင်းမှုနှင့် ကျန်းမာရေး၊ လုပ်ခလစာနှင့် အလုပ်လုပ်သည့် အခြေအနေများကို ကာကွယ် မြှင့်တင်ရန် တာဝန်ရှိပါသည်။
- လုပ်ခလစာနှင့် အလုပ်ချိန်နာရီ ဥပဒေများ၊ လုပ်ငန်းခွင် ကျန်းမာရေးနှင့် ဘေးအန္တရာယ် ကင်းရှင်းရေး သို့မဟုတ် တိုင်ကြား ချက်ဖွင့်ခြင်း စသည်တို့နှင့်ပတ်သက်ပြီး သိရှိနိုင်ရန်အတွက် 1-888-469-7365 ကို ခေါ်ဆိုပါ။ သို့မဟုတ် dol.ny.gov/safety-and-health တွင် ဝင်ရောက် လေ့လာပါ။
- အလုပ်လက်မဲ့ အာမခံအတွက် အကူအညီရယူနိုင်ရန် 1-888-209-8124 ကို ခေါ်ဆိုပါ။ သို့မဟုတ် dol.ny.gov/unemployment/unemployment-insurance-assistance တွင် ဝင်ရောက် လေ့လာပါ။

NYS လူ့အခွင့်အရေး ဌာန

- နယူးယောက်၏ လူ့အခွင့်အရေးဥပဒေအရ အသက်အရွယ်၊ လူမျိုး၊ မူလနိုင်ငံသားဖြစ်မှု၊ လိင်၊ လိင်ပိုင်းဆိုင်ရာ တိမ်းညွတ်မှု၊ ကျား/မ အမှတ်အသား သို့မဟုတ် ဖော်ထုတ်မှု၊ အိမ်ထောင်ရှိ/မရှိ၊ မ သန်စွမ်း၊ စစ်တပ်ဆိုင်ရာ အဆင့်အတန်းနှင့် အခြားသော အဆင့်အတန်းများကြောင့် အလုပ်အကိုင်၊ နေအိမ်၊ ခရက်ဒစ်၊ ပညာရေး နှင့် အများပြည်သူ နေရာထိုင်ခင်းများ အတွက် ခွဲခြား ဆက်ဆံခြင်းကို တားမြစ်ထားပါသည်။
- သင့်အနေဖြင့် ခွဲခြားဆက်ဆံခြင်းခံရသည်ဟု ခံစားရပါက 1-888-392-3644 ကို ခေါ်ဆို၍ဖြစ်စေ သို့မဟုတ် dhr.ny.gov တွင် ဝင်ရောက်၍ဖြစ်စေ တိုင်ကြားစာ တင်သွင်းနိုင်ပါသည်။

နယူးယောက်မြို့တော် COVID-19 အရင်းအမြစ်များ

- ဝန်ဆောင်မှု ထောက်ပံ့သူများကို ရှာဖွေနေသော သို့မဟုတ် အခြား အရင်းအမြစ်များ ရှာဖွေနေသော NYC အတွင်း နေထိုင်သူများ အနေဖြင့် အောက်ပါတို့မှတစ်ဆင့် တိုက်ရိုက် ရရှိနိုင်ပါသည်-
 - ပညာရေး- nycic.org/covid-education-resources
 - အလုပ်အကိုင်- nycic.org/covid-employment-resources
 - ဘဏ္ဍာရေး- nycic.org/covid-financial-resources
 - အစားအသောက်- nycic.org/covid-food-resources
 - ကျန်းမာရေးစောင့်ရှောက်မှု- nycic.org/covid-healthcare-resources
 - စီးပွားရေး လုပ်ငန်းသေး- nycic.org/covid-small-business-resources

ယခုစာရွက်စာတမ်းအား အွန်လိုင်းဖြင့်လည်းကောင်း သို့မဟုတ်
အခြားဘာသာစကားဖြင့်လည်းကောင်း ကြည့်ရှုလိုပါက
nyic.org/KYR တွင် ဝင်ရောက် လေ့လာပါ သို့မဟုတ်
ယခုကုန်ကို စကန်ဖတ်ပါ-



ယခု တူးလ်ကစ် သို့မဟုတ် ၎င်းတွင်ပါဝင်သည့်
အချက်အလက်များနှင့် ပတ်သက်ပြီး မေးမြန်းလိုသည်များ
သို့မဟုတ် အကြံပြုချက်များရှိပါက ကျေးဇူးပြုပြီး
အောက်ပါနေရာများထံ ဆက်သွယ်ပါ-
Jennifer Diaz – jdiaz@nyic.org (နယူးယောက်မြို့)
Bryan Lee – blee@nyic.org (နယူးယောက်ပြည်နယ်
အထက်ပိုင်း)

နယူးယောက်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးအဖွဲ့ (NYIC) သည်
နယူးယောက်ပြည်နယ်အတွင်းရှိ ရွှေ့ပြောင်းနေထိုင်သူပေါင်း
200 ကျော်နှင့် ဒုက္ခသည် အခွင့်အရေးဆိုင်ရာ အုပ်စုများကို
ကိုယ်စားပြုသည့် အဖွဲ့အစည်းတစ်ခု ဖြစ်ပါသည်။

ကျွန်ုပ်တို့အနေဖြင့် နယူးယောက်ပြည်နယ်သည် ပိုမို
အားကောင်းလာမည်ဟု မျှော်မှန်းပါသည် အကြောင်းမှာ
လူတိုင်းကို ကြိုဆိုလက်ခံပြီး မျှမျှတတ
ဆက်ဆံပေးသည့်အပြင် ၎င်းတို့၏ အိမ်မက်များကို
ရှာဖွေနိုင်မည့် အခွင့်အရေးကို ပေးအပ်ခြင်းကြောင့် ဖြစ်သည်။
ကျွန်ုပ်တို့၏ ဦးတည်ချက်မှာ ရွှေ့ပြောင်းနေထိုင်သူများ၊
အဖွဲ့ဝင်များနှင့် မိတ်ဖက်များ အားလုံး ရှင်သန်နိုင်ရန်
ပေါင်းစည်းနိုင်ဖို့ ဖြစ်ပါသည်။



New York Immigration Coalition

131 W 33rd St, Ste 610
New York, NY 10001
212 627 2227
nyic.org